

ဂကန် နှိ <y-gan> 缅甸一种古诗体，内容大多为作家贬低别人吹捧自己：ရာမ ~ 以“罗摩”剧情为内容而用
 ဂကန် 诗体写的诗(由吴多 ဦးထိုး 创作)
 ဂကိန်း နှိ <ya' gein>: 【数】得数，答数
 ဂကျိုးနပ် ဝါ <ya' gyo: nat> 值得……: သွားဂကျိုးမနပ်ဘူး။ 白去一趟。 / ဝယ် ~ သည်။ 买得值得。
 ဂကြီး နှိ <ya' gyi>: 缅文字母 ဂ 的名称，与 ယဝယ် 相对而言
 ဂကွင်း နှိ <y-gwin>: (乐器) 钹
 ဂခိုင် နှိ <y-khain> ① 缅甸若开族(旧译阿拉干)，若开地区: ~ သား: 若开人 / ~ တိုင်း: 若开专区 / ~ သူ 若开女人 / ~ ရိုးမ 若开山脉 ② 一种皮白的小香蕉
 ဂခိုင်ကုလား နှိ <y-khain k-la>: 若开人和印度人的混血人种
 ဂခိုင်ငှက်ပျော နှိ <y-khain ng-pyaw>: 缅甸盛产的一种皮薄、味甜的小香蕉
 ဂခိုင်တုံးအက နှိ <y-khain don: a-ka> 若开人的一种集体舞
 ဂခိုင်လုံချည် နှိ <y-khain lon gyi> 若开筒裙(纱笼)
 ဂဂုံ နှိ <y-gon> (古) 森林，丛林: ~ တဲနန်း: 野外行宫
 ဂငွေ နှိ <ya' ngwei> 收入: ~ နှင့်သုံးငွေညီမျှသည်။ 收支平衡。 / ~ မှန်းခြေစာရင်း: 收入预算
 ဂစနာ နှိ <r-s-na> [巴] 写作，编写
 ဂစနာဂါတာ နှိ <r-s-na ga hta> 写出的巴利文诗
 ဂစရာမရှိ ကါ <ya' z-ya m-shi> ① 一无是处，一钱不值: သူတပါးကို ~ အောင်မပြောသင့်။ 不应把别人说得一钱不值。 ② 无一处完整: သူ့ မှာတကိုယ်လုံး ~ အောင်ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေတယ်။ 他被打得体无完肤。 / သူ့ ကား ~ အောင်ဝိန် ရှို့ ပျက်စီးသွားတယ်။ 他的汽车已破烂不堪了。
 ဂစု နှိ <ya' zu> 应得的份数
 ဂစုရစာ နှိ <ya' zu' ya' za> 应得的份数
 ဂစုလယ် နှိ <ya' zu' le> 份地，份田，应分到的田地
 ဂစေ ဝါ <ya' zei> 发誓时用于句尾的助词: မိုးကြိုးပစ် ~ (发誓时用) 五雷轰顶! / ဘုရားစူး ~ (发誓) 不得好下场!
 ဂဇ နှိ <r-za> [巴] 雾气，尘埃
 ဂဈေး နှိ <ya' zei>: (买者的) 出价: ~ နဲ့ရောင်းလိုက်ရမလား။ 按买者出的价卖不卖?
 ဂတနာ နှိ <y-d-na> [巴] ① 宝贝，宝物: ရွှေ၊ ငွေ၊ ပတ္တမြားစသော ~ 金、银、宝石等宝贝 ② (喻) 心肝宝贝: သားသမီး ~ 心爱的子女 / ဆင်မြင်း ~ 心爱的象、马 ③ 【佛】 三宝: ~ သုံးပါး: 三宝(佛教指佛、法、僧)
 ဂတနာကြိုး နှိ <y-d-na gyo>: 象背部的饰带(见 ကကြိုး: 图)
 ဂတနာဒိမ် နှိ <y-d-na di pan> 敬佛时用的油灯

ဂတနာဒိမ်ဖယောင်းတိုင် နှိ <y-d-na di pan ph-yaun: dain> 敬佛时用的大蜡烛
 ဂတနာပုရ/ဂတနာပူရ နှိ <y-d-na pu' ra/ y-d-na pu ra> 缅甸古都阿瓦的巴利文名称
 ဂတနာပုံ နှိ <y-d-na bon> 曼德勒的别称
 ဂတနာပုံဆိုင် ကါ <y-d-na bon hsait> ① (占卜) 吉星高照，指 အာယုစန်း 星和三颗 ဂတနာပုံတိုင် 星中的一颗星同时出现 ② (喻) 走红运，交好运: ဒီနှစ်ကတော့ ~ လို့သူ့ဌေးဖြစ်မည်နှစ်ပဲဗျ။ 今年时运好，是个发财致富的年头。
 ဂတနာပန်းတောင်း နှိ <y-d-na pan: daun>: 镶着珠宝的高脚盘子
 ဂတနာမိုး နှိ <y-d-na mo>: 喜雨，甘霖，及时雨
 ဂတနာမဏ္ဍိုင် နှိ <y-d-na man dain> 缅甸传说中的由金、银、翡翠、水晶石组成的宝山
 ဂတနာရွှေချိုင့် နှိ <y-d-na shwei gyain> 老百姓拜佛时念的一种经
 ဂတနာရွှေငွေ နှိ <y-d-na shwei ngwei> 金银珠宝
 ဂတနာသိမ် နှိ <y- d-na thi kha> 缅甸古都 ကုန်းပေါင် (即今 ရွှေဘို) 的巴利文名称
 ဂတနာသိုက် နှိ <y-d-na thait> 宝窟
 ဂတနာသိမ် နှိ <y- d-na thein ga> = ဂတနာသိမ်
 ဂတီ နှိ <y- ti> [印地] 宝石重量单位，约等于 8/9 克: သုံး ~ လောက်ရှိတဲ့စိန်တလုံး 约重三克的一块钻石
 ဂတု နှိ <y- du> ① 缅甸一种诗体: 分 ကေပိဋ် (一段诗) အပြည့်ခံ (两段诗) ပိဋ်ခုံ (三段诗) 三种: ~ ချန်နည်း: 写该诗的收尾法 / ~ ချိန်နည်း: 写该诗的起头法 ② 季节，时节: ~ ခြောက်ပါး: 一年中的六段时间即: 1 ဝသန္တရတု 渐热时(缅甸十二月月圆日子夜起至二月月圆日子夜止) 2 ဝိမှရတု 盛热时(缅甸二月月圆日子夜起至四月月圆日子夜止) 3 ဝဿာနရတု 雨时(缅甸四月月圆日子夜起至六月月圆日子夜止) 4 သရဒရတု 茂时(缅甸六月月圆日起至八月月圆日子夜止) 5 ဟေမန္တရတု 渐寒时(缅甸八月月圆日子夜起至十月月圆日子夜止) 6 သိသိရရတု 盛寒时(缅甸十月月圆日子夜起至十二月月圆日子夜止)
 ③ 节日，佳期，盛典，盛会: ငွေ ~ သဘင် 二十五周年纪念 / ရွှေ ~ သဘင် 五十周年纪念 / စိန် ~ သဘင် 六十或七十五周年纪念 / မင်း ~ 皇家盛典 / နန်း ~ 宫廷盛典 / လှေ ~ 赛船会
 ဂတက် နှိ <y-det> 忧虑，苦恼，烦恼: ~ မအေးဖြစ်နေတယ်။ 忧心忡忡。
 ဂတက်ကြ ကါ <y-det kywa> 苦恼，烦恼: သောက ~ လောက် တဲ့အပြစ်အပျက်မဟုတ်ဘူး။ 这不是令人忧虑的事。
 ဂတက်ကြယ် ကါ <y- det kywe> 担忧: မိမိတို့သားသမီးအတွက် ~ ဘယ်မလိုတော့ချေ။ 用不着为自己的子女担忧了。